



SEE MORE JESUS · WANTTOSEEMORE.COM

The Mighty God — A KJV Bible Study with Strong's Numbers

WHO JESUS WAS BEFORE BETHLEHEM — THE PLURAL VOICE, THE ANGEL OF THE LORD, THE WOOD ON ISAAC

基本ကျမ်းစာသွန်သင်ချက် — သခင်ယေရှုခရစ်၏ ဝေါက်လိတရားတော်

ဖွင့်ဆိုချက်

ဤအပိုင်းသည် ဘုရားသခင်က "ငါတို့၏ ပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းကြကုန်အံ့" ဟု မိန့်တော်မူသော ဖန်ဆင်းခြင်း အစမှစ၍ ယေရှုသည် မည်သူဖြစ်သည်ကို မေးမြန်းသည်။ ၎င်းသည် လူတို့ မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပြီး ဘုရားသခင်ဟု ခေါ်ဆိုခဲ့သည့် ထာဝရဘုရား၏ ကောင်းကင်တမန်ဟု ခေါ်ဆိုခံရသောသူကို လျှောက်လှမ်းသည်။ ၎င်းသည် အာဗြဟံ ချစ်မြတ်နိုးသော တစ်ဦးတည်းသားဖြစ်သော ကွဇာကအပေါ်တင်ထားသော သစ်သားနှင့်အတူ အဆုံးသတ်သည်။ အဖြေတိုင်းသည် ကျမ်းစာကိုယ်တိုင်မှ၊ ကျမ်းစာ၏ကိုယ်ပိုင်စကားများဖြင့် ဖြစ်သည်။

ဤသင်ခန်းစာဖြေဆိုပေးသော မေးခွန်းသုံးခု

1. If God is one, who is the "us" who speaks in Genesis 1:26?
2. Who is the angel of the LORD, whom people met face to face and called God?
3. What did the wood laid on Isaac, the only son, look forward to?

ဖွင့်ဆိုချက် အခြေခံချက်

ဟောရှာယအနာဂတ္တိကျမ်း။ ၉:၆ အကြောင်း မူကား၊ ငါ တို့အဘို့ သူငယ် ကို ဘွားမြင် ၏။ ငါ တို့အား သား ကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိ လိမ့်မည်။ နာမ တော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင် ဘက်၊ တန်ခိုး ကြီးသောဘုရား သခင်၊ ထာဝရ အဘ၊ ငြိမ်သက် ခြင်းအရှင် ဟု ခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။

ကလေးငယ်တစ်ဦး ဖွားမြင်လာ၏ + သားတော်တစ်ပါး ပေးအပ်ခြင်းခံရ၏ --> သူ၏နာမတော်ကို တန်ခိုးကြီးသောဘုရားဟု ခေါ်ရလိမ့်မည်။

ယေရှု၏ဖွားမြင်ခြင်းမတိုင်မီ နှစ်ပေါင်းခုနစ်ရာကျော်က ပရောဖက်တစ်ပါးက ဤသူငယ်ကို တန်ခိုးကြီးတော်မူသော ဘုရား ဟု ခေါ်ဆိုကြလိမ့်မည်ဟု ရေးသားခဲ့သည်။ သူငယ်တော်ယေရှုသည် တိရစ္ဆာန်စားခွက်တွင် လဲလျောင်းနေခဲ့သည်။ ကျမ်းချက်ကို နှေးညှင်းစွာ ဖတ်ကြည့်ပါ။ ဤကျမ်းချက်များသည် ဤသင်ခန်းစာ၏ အဓိကတရားတော်တစ်ခုလုံးကို ဖော်ပြထားသည်။

က. "ငါတို့" ဟုမိန့်တော်မူသောဘုရားသခင် — ဘုရားသခင်တစ်ဆူတည်း၊ သို့သော်လည်း မိန့်တော်မူသူတစ်ဦးထက် ပို၍ရှိသည်

A1. ကမ္ဘာဦးကျမ်း 1:26 တဖန် ဘုရား သခင်က ငါ တို့ပုံသဏ္ဌာန်နှင့်အညီတသဏ္ဌာန်တည်း လူ ကို ဖန်ဆင်း ကြစို့။ သူသည် ပင်လယ် ငါး တို့ကို၎င်း ၊ မိသားစုကောင်းကင် ငှက် တို့ကို၎င်း ၊ သား ယဉ်တို့ကို၎င်း ၊ မြေ တပြင်လုံး နှင့်တကွ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း ၊ အပိမိစီး စေဟု အမိန့်တော်ရှိ၏။ (27) ထိုသို့ ဘုရား သခင်သည် မိမိ ပုံသဏ္ဌာန် နှင့်အညီ လူ ကိုဖန်ဆင်း တော်မူ၏။ ဘုရား သခင်၏ ပုံ သဏ္ဌာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမ ကိုဖန်ဆင်း ပြီးလျှင်၊

ငါတို့ပုံသဏ္ဌာန်၊ ငါတို့နှင့် တူသောပုံဖြင့် လူကို ဖန်ဆင်းကြစို့ --> ထိုကြောင့် ဘုရားသခင်သည် မိမိပုံသဏ္ဌာန်တော်နှင့်အညီ လူကို ဖန်ဆင်းတော်မူ သည်။

(ကျွန်ုပ်တို့၏ကိုယ်ပိုင်အတွေးများ- ကမ္ဘာဦးကျမ်း ၁: ၂၆ နှင့် ကမ္ဘာဦးကျမ်း ၁: ၂၇ ကို အတူတကွ ဖတ်ပါ။ ဤအခန်းငယ်နှစ်ခုအကြား ကွာခြားချက်ကို မပျော်ညွှန်စေပါနှင့်။ ကမ္ဘာဦးကျမ်း ၁: ၂၆ တွင် "ငါတို့" နှင့် "ငါတို့၏" ဟူ၍ဆိုသည်။ ကမ္ဘာဦးကျမ်း ၁: ၂၇ တွင် "မိမိပုံသဏ္ဌာန်တော်" နှင့် "ဘုရားသခင်ဖန်ဆင်းတော်မူ၏" ဟူ၍ ဆိုသည်။ နှစ်ခုစလုံး အနည်းကိန်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဤအခန်းငယ်နှစ်ခုစလုံးကို ခွင့်တောင်းစရာ မလိုဘဲ အတူတကွ ဖော်ပြထားသည်။ သမ္မာကျမ်းစာသည် နှစ်ခုစလုံးကို ရှိခိုးရှင်းရှင်းသာ ဖော်ပြထားသည်။)

A2. ကမ္ဘာဦးကျမ်း 3:22 ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ လူ သည် ငါ တို့တွင် တပါးပါး ကဲ့သို့ ဖြစ် ၍၊ ကောင်း မကောင်း သိ တတ်၏။ ယခု မှာ သူသည် ထာဝရ အသက် ကို ရခြင်းငှါ၊ လက် ကိုဆန့် လျက် အသက် ပင် ၏အသီးကို ယူ ၍ မ စား သင့်ဟု မိန့်တော်မူ၏။

လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ ကောင်းမကောင်းကို သိသောသူဖြစ်လေပြီ။

A3. ကမ္ဘာဦးကျမ်း 11:7 လာ ကြ၊ ဆင်းသက် ကြကုန်အံ့။ သူတို့သည် အချင်းချင်း နား မ လည်စေခြင်းငှါ၊ သူ တို့စကား ကို ရှုပ်ထွေး ကြကုန်အံ့ဟု မိန့် တော်မူ၏။

လာကြ၊ ငါတို့ဆင်းသက်ကြကုန်အံ့ + သူတို့၏စကားကို ရှုပ်ထွေးစေကြကုန်အံ့။

A4. ဟေရောယအနာဂတ္တိကျမ်း 6:8 တဖန် ထာဝရဘုရား က၊ ငါသည်အဘယ်သူ ကို စေလွှတ် ရမည်နည်း။ ငါ တို့အတို့ အဘယ် သူသွား မည်နည်းဟုမေး တော်မူသံ ကို ငါကြား လျှင် ၊ ငါက၊ အကျွန်ုပ် ရှိ ပါ၏။ အကျွန်ုပ် ကို စေလွှတ် တော်မူပါဟု လျှောက် လေ၏။

ငါသည် အဘယ်သူကို စလွှတ်အံ့နည်း + အဘယ်သူသည် ငါတို့အဖို့ သွားမည်နည်း။

(ကျွန်ုပ်တို့၏ကိုယ်ပိုင်အတွေးများ- ဟေရောယ ၆:၈ ကို ကျစ်ကျစ်လျစ်လျစ် ကြည့်ပါ။ ဟေရောယ ၆:၈ တွင် "ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း" နှင့် "ငါတို့အဖို့ အဘယ်သူသွားမည်နည်း" ဟူသော ပုံစံနှစ်မျိုးလုံးကို တစ်စကြောင်းတည်းတွင် တွေ့ရသည်။ ပြောသူတစ်ဦးတည်းသည် အနည်း ကိန်းပုံစံနှင့် အများကိန်းပုံစံကို အတူတကွ အသုံးပြုသည်။ ဤသည်ကို ရေးသားမှုအမှားဟု မဆိုနိုင်ပါ။ ဤသည်ကို ဘုရားသခင်သည် မိမိကိုယ်ကို တစ်ဦးတည်းအဖြစ် ဖော်ပြရန် အများကိန်းစကားလုံးကို အသုံးပြုနေခြင်းဟုလည်း မဆိုနိုင်ပါ။ ဤပုံစံတူညီမှုသည် ကျမ်းစာအတွင်း စာအုပ်အမျိုး မျိုးတွင် ရာစုနှစ်များစွာကြာ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။)

A5. တရားဟောရာကျမ်း 6:4 အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် တဆူ တည်း သော ထာဝရ ဘုရား ဖြစ်တော်မူ၏။ [H259 echad ။]

အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် တဆူ တည်းသော ထာဝရ ဘုရား ဖြစ်တော်မူ၏။

(ကျွန်ုပ်တို့၏ကိုယ်ပိုင်အတွေးများ- တရားဟောရာကျမ်း ၆:၄ သည် ဤလေ့လာမှုတစ်ခုလုံးကို ထိန်းချုပ်ထားသည်။ ဘုရားသခင်တစ်ဆူတည်းရှိသည်။ ဘုရားနှစ်ဆူမရှိပါ။ ဘုရားသုံးဆူမရှိပါ။ ဘုရားများစွာမရှိပါ။ ဤလေ့လာမှုထဲရှိ မည်သည့်အခန်းငယ်မဆို ဒုတိယဘုရားတစ်ဆူကို ညွှန်းသည်ဟု ဆို လျှင် ထိုအခန်းငယ်ကို မှားယွင်းစွာ ဖတ်ရှုနေခြင်းဖြစ်သည်။ တရားဟောရာကျမ်း ၆:၄ သည် ထိုအတွက် စစ်ဆေးရန်စံနှုန်းဖြစ်သည်။ ဤအခန်းငယ် တွင် "တစ်ဆူ" ဟူသော ဟိုဘက်စကားလုံးကို သတိပြုပါ။ ထိုစကားလုံးမှာ echad ဖြစ်သည်။ echad သည် နေ့တစ်ရက်တွင် အစိတ်အပိုင်းနှစ်ခုရှိ သော်လည်း ညနေနှင့်နံနက်ကို တစ်ရက် (ONE) ဟု ခေါ်သောအခါ အသုံးပြုသည့် စကားလုံးတူဖြစ်သည်။ echad သည် လင်နှင့်မယားနှစ်ဦးဖြစ် သော်လည်း သူတို့ကို တစ်သားတစ်ကိုယ် (ONE flesh) ဟု ခေါ်သောအခါ အသုံးပြုသည့် စကားလုံးတူဖြစ်သည်။ ကျမ်းစာသည် "တစ်ဆူ" ဟူသော စကားလုံးအတွက် တစ်ဦးထက်ပို၍ ပါဝင်နိုင်သော စကားလုံးကို ရွေးချယ်အသုံးပြုထားသည်။ ထို့နောက် ကမ္ဘာဦးကျမ်း ၁:၂၆ တွင် ဘုရားသခင်က "ငါတို့" ဟု မိန့်တော်မူသည်ကို မှတ်တမ်းတင်ထားသည်။)

A6. ဟေရောယအနာဂတ္တိကျမ်း 45:5 ငါ တပါးတည်းသာ ထာဝရဘုရား ဖြစ်၏။ ငါ မှတပါး အခြား သော ဘုရား သခင်မ ရှိ။ သင် သည် ငါ့ ကို မ သိ သော်လည်း ၊ သင် ၏ခါးကို ငါမည်း ၏။

ငါသည် ထာဝရဘုရားဖြစ်၏ + အခြားတစ်ပါးမျှမရှိ + ငါမှတစ်ပါး ဘုရားမရှိ။

(ကျွန်ုပ်တို့၏ကိုယ်ပိုင်အတွေးများ- ဟေရောယ ၄၅:၅ က ဤအမှန်တရား၏ အခြားတစ်ဖက်ကို ဖော်ပြထားသည်။ ဤလေ့လာမှုသည် ဟေရောယ ၄၅:၅ ကို ရှောင်ရှားမည်မဟုတ်ပါ။ ဘုရားသခင်သည် ကိုယ်တော်မှတစ်ပါး အခြားဘုရားမရှိကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။ ဤစာမျက်နှာများ၏ ကျန်ရှိသောအပိုင်းတွင် ဤလေ့လာမှုက ရှာဖွေတွေ့ရှိသည့်အရာသည် ဒုတိယဘုရားတစ်ပါးကို လုံးဝထပ်ဆင့်ထည့်နိုင်မည်မဟုတ်ပါ။ ဤလေ့လာမှုက အမှန်တကယ်တွေ့ရှိသည့်အရာမှာ ဒုတိယဘုရားတစ်ပါးထက် ပို၍ဆန်းကြယ်ပြီး ပို၍ကောင်းမြတ်ပါသည်။ ဤလေ့လာမှုက ဘုရားတစ်ပါးတည်းသော ဘုရားသခင် မိမိကိုယ်ကို လူသားများအား သိစေတော်မူသည်ကို တွေ့ရှိရမည်ဖြစ်သည်။)

B. ထာဝရဘုရား၏ကောင်းကင်တမန်ဟု ခေါ်သောသူ — ဘုရားသခင်ဟူ၍လည်း ခေါ်ခံရသူ

၏။ (26) ထုသူကလည်း၊ ငါ့ ကုလုတ ပ။ မုသးလင်း ဆရာ ပြ ဟုဆို လျှင် ၊ ယာကုပ်က၊ ကုယတော သည် အကျွန်ုပ် ကု ကောင်း ကြီး မ ပေးလျှင် ၊ မ သွား ရဟုဆို ၏။

လူတစ်ဦးသည် သူနှင့်တကွ နှုတ်လှမ်း၏ --> ကိုယ်တော်သည် အကျွန်ုပ်အား ကောင်းကြီးမပေးလျှင် အကျွန်ုပ်သည် ကိုယ်တော်ကို မလွှတ်ပါ။
ကမ္ဘာဦးကျမ်း 32:28 နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ၍၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင် သည် ဘုရားသခင် နှင့် ၎င်း ၊ လူ နှင့် ၎င်း ၊ မင်းကဲ့သို့ပြင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။ (29) ယာကုပ် ကလည်း ၊ နာမ တော် ကား အဘယ်သို့နည်း။ အကျွန်ုပ်အား တော်ပြ တော်မူပါဟု မေးလျှောက် လျှင် ၊ ငါ နာမ ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၍ ၊ ထို အရပ်၌ ကောင်းကြီး ပေးတော်မူ၏။ (30) ထိုအရပ် ကို ပေညေလ ဟူ၍၊ ယာကုပ် သည် သမုတ် လေ၏။ အကြောင်း မူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင် ရသော်လည်း၊ အသက် ချမ်းသာ ပြီဟု ဆိုသတည်း။

မင်းသားကဲ့သို့ ဘုရားသခင်နှင့်တိုက်ခိုက်နိုင်စွမ်းရှိ၏ --> ငါသည်ဘုရားသခင်ကို မျက်နှာချင်းဆိုင်တွေ့မြင်ရလျက် အသက်ချမ်းသာရ၏။
(ကျွန်ုပ်၏ ကိုယ်ပိုင်အတွေးများ - ကမ္ဘာဦးကျမ်း အခန်းကြီး ၃၂ ကျမ်းချက်သည် ဤသူကို လူတစ်ယောက်ဟု ခေါ်သည်။ ယာကုပ်နှင့် နှုတ်လှမ်းနေ သော ဤလူသည် ယာကုပ်တွင် ဘုရားသခင်နှင့်အတူ တန်ခိုးရှိသည်ဟု ဆိုသည်။ ယာကုပ်သည် ထိုနေရာကို "ဘုရားသခင်၏ မျက်နှာတော်" ဟု အမည်ပေးသည်။ ယာကုပ်သည် မိမိအသက်ချမ်းသာရသည်ဟု ဆိုသည်။ ယာကုပ်သည် ဤလူထံ အမည်ကို မေးမြန်းသည်။ ယာကုပ်သည် အမည်ကို မရရှိဘဲ၊ ပြန်၍ မေးခွန်းတစ်ခုသာ ရရှိသည်။ အမည်နှင့်ပတ်သက်၍ ဤအဖြေမရသော မေးခွန်းကို မှတ်ထားပါ။ တူညီသော မေးခွန်းသည် နှစ် ပေါင်းရာနှင့်ချီ ကြာသောအခါ၊ ကျမ်းစာ၏ အခြားစာအုပ်တစ်ခုတွင် ထပ်မံ ပေါ်လာသည်။)

B4. မီးလောင်သောချုံ — ငါဖြစ်တော်မူသော ကောင်းကင်တမန်တော်

ထွက်မြောက်ရာကျမ်း 3:2 ထိုအခါ ဘုရား သခင်၏ ကောင်းကင်တမန် သည် ချုံ ထဲ က ထွက်သော မီးလျှံ ၌ ထင်ရှား ၏။ မောရှေ သည် ကြည့် သောအခါ ၊ မီး လောင် ၍ ချုံ မ ကျွမ်း ဘဲ ရှိသည်ကို မြင် လျှင်၊ (3) အဘယ်ကြောင့် ချုံ မ ကျွမ်း ဘဲရှိသနည်း။ ဤ ထူးဆန်း သောရူပါရုံ ကို ငါသွား ၍ ကြည့်ရှု မည်ဟုဆို ၏။ (4) မောရှေသွား ၍ ကြည့်ရှု ကြောင်း ကို ထာဝရဘုရား မြင် တော်မူ လျှင် ၊ မောရှေ ၊ မောရှေ ဟု ချုံ ထဲ က ခေါ် တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လေ၏။ (5) ဘုရားသခင်ကလည်း၊ မ ချဉ်း နှင့်။ သင် ၏ခြေနှင်း ကို ချွတ် လော့။ သင် နှင်း သော အရပ် ကား သန့်ရှင်း သော မြေ ဖြစ်သည် ဟူ၍၎င်း၊ (6) ငါ သည်သင် အဘ ၏ဘုရား ၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ်သည်ဟူ၍၎င်း မိန့် တော်မူ၏။ မောရှေ သည် ဘုရား သခင်ကို မ ကြည့် ဝံ့၊ မိမိ မျက်နှာ ကို ဖုံး လျက်နေ၏။

ထာဝရဘုရား၏ကောင်းကင်တမန်သည် မီးလျှံထဲ၌ ထင်ရှားပေါ်ထွန်းတော်မူ၏ --> ဘုရားသခင်သည် ချုံပုတ်အလယ်မှ သူ့ကိုခေါ်တော်မူ၏။

ထွက်မြောက်ရာကျမ်း 3:14 ဘုရား သခင်ကလည်း ၊ ငါဖြစ် သည်အတိုင်း ငါဖြစ် ၏ဟူ၍၎င်း ၊ ငါဖြစ် သည်ဟု အမည်ရှိသောသူ သည်၊ ငါ့ ကိုသင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြော လော့ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။

ငါသည် ငါဖြစ်သည်အတိုင်း ဖြစ်တော်မူ၏ --> ငါဖြစ်တည်းဟူသော သူသည် သင်တို့ရှိရာသို့ ငါ့ကို စလွှတ်တော်မူပြီ။

(ကျွန်ုပ်၏ ကိုယ်ပိုင်အတွေးများ- ထွက်မြောက်ရာကျမ်း ၃-၂ တွင် ထာဝရဘုရား၏ကောင်းကင်တမန်ဟု ဆိုထားသည်။ ထွက်မြောက်ရာကျမ်း ၃-၄ တွင်မူ ထာဝရဘုရား၊ ဘုရားသခင်ဟု ဆိုထားသည်။ အခန်းငယ်လေးခုသာကွာသော ဤအခန်းငယ်နှစ်ခုစလုံးတွင် ချုံပုတ်တစ်ပင်တည်း၊ မီးတစ်ခု တည်း၊ အသံတစ်ခုတည်းသာ ပေါ်လာသည်။ သတ္တိကျမ်းစာသည် ဤအချက်ကို မည်သည့်အခါမျှ ဆန့်ကျင်ဘက်အနေနှင့် မှတ်ယူထားခြင်းမရှိပေ။ ထိုအသံတစ်ခုတည်းကပင် ဣသရေလလူမျိုးတို့ ထာဝစဉ်ဆောင်ရွက်ရမည့် နာမတော်ကို ပေးအပ်လိုက်သည်- ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူသော နာမည်ကို။)

B5. မာနော်နှင့် သူဇနီး — အံ့ဖွယ်သော နာမည်တော်

တရားသူကြီးမှတ်စာ 13:3 ထာဝရဘုရား ၏ကောင်းကင်တမန် သည် ထိုမိန်းမ အား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြို့ သောကြောင့် သား မ ဘွားသော်လည်း ၊ ယခု ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။

ထာဝရဘုရား၏ကောင်းကင်တမန်သည် ထိုမိန်းမအား ထင်ရှားပြသော် --> သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။

တရားသူကြီးမှတ်စာ 13:17 မာနော် ကလည်း ကိုယ်တော် စကား ပြည့်စုံ သောအခါ ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်း ရမည်အကြောင်း ၊ ကိုယ်တော် ၏အမည် ကား အဘယ်သို့ နည်းဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား မေး သော်၊

[H6383 piliy ■] (18) ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။

ငါ့နာမည်ကို အဘယ်ကြောင့် ထိုသို့မေးမြန်းသနည်း၊ ငါ့နာမည်သည် နက်နဲသောနာမည်ဖြစ်၏။

တရားသူကြီးမှတ်စာ 13:20 မီးလျှံ သည် ယဇ် ပလ္လင်ပေါ်က မိုဃ်းကောင်းကင် သို့ တက် စဉ် တွင်၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ် ပလ္လင်မီးလျှံ ၌ တက် လေ၏။ မာနော် လင်မယား တို့သည် ကြည့် ၍မြင်လျှင် မြေ ပေါ်မှာ ပြပ်ဝပ် လျက်နေကြ၏။ (21) ထာဝရဘုရား ၏ကောင်းကင်တမန် သည်၊ မာနော် လင်မယား တို့အား တဖန် မ ပေါ် လာ။ ထိုအခါ မာနော် သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို သိ ၏။ (22) မာနော် ကလည်း ၊ ငါတို့သည် ဘုရား သခင်ကို မြင် သောကြောင့် ၊ ဆက်ဆက်သေ တော့မည်ဟု မယား အား ပြော သော်၊

ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယဇ်ပလ္လင်၏ မီးလျှံထဲသို့ တက်သွားတော်မူ၏ --> ငါတို့သည် ဘုရားသခင်ကို မြင်ရသောကြောင့် ကေနံ အမှန် သေချာကြပေမည်

(ကျွန်ုပ်၏ကိုယ်ပိုင်အတွေးများ- တရားသူကြီးမှတ်စာ ၁၃ တွင် အထင်ကြီးဖွယ်အချက်သုံးချက် ပေါ်လွင်နေသည်။ မာနော်သည် ကမ္ဘာဦးကျမ်း ၃၂ တွင် ယာကုပ်မြို့ခံသည့်အတိုင်း အမည်ကို မေးမြန်းသည်။ ထိုအမည်ကို မာနော်အား ထပ်မံ၍ ထုတ်ဖော်မပြသေးပါ။ ဤအကြံတွင် အကြောင်းရင်း တစ်ခု ဖော်ပြထားသည်။ ထိုအကြောင်းရင်းအတွက် ပေးထားသော ဟိဗြူးစကားလုံးမှာ ပီလိ (H6383) ဖြစ်သည်။ KJV ကျမ်းစာတွင် ပီလိကို "လျှို့ဝှက်သော" ဟု ပြန်ဆိုထားသည်။ ပီလိ၏ အဓိပ္ပာယ်မှာ သိရန် အလွန်အံ့ဖွယ်ကောင်းလွန်းသည်ဟု ဆိုလိုသည်။ ပီလိသည် ဟေဗရေ ၉:၆ တွင် ငါတို့အား ဖွားမြင်သော သားငယ်ကို "အံ့ဖွယ်" ဟု အမည်ပေးသော ဝေါဟာရဖြစ်သည့် ပေလေ (H6382) နှင့် အမြစ်တူသော စကားလုံးဖြစ်သည်။ ဤထာဝရဘုရား၏ကောင်းကင်တမန်ပင် ထို့နောက် ယဇ်ပလ္လင်၏မီးလျှံထဲသို့ တက်သွားသည်။ မာနော်၏ ကိုယ်တိုင်၏ နိဂုံးချုပ်ချက်မှာ "ငါတို့သည် ကောင်းကင်တမန်ကို မြင်ခဲ့ကြသည်" ဟူ၍ မဟုတ်ပါ။ မာနော်၏ နိဂုံးချုပ်ချက်မှာ "ငါတို့သည် ဘုရားသခင်ကို မြင်ခဲ့ကြသည်" ဟူ၍ဖြစ်သည်။)

B6. ယေရိခေါမြို့ပြင်ရှိ တပ်မှူး — ဦးညွှတ်ကိုးကွယ်ခြင်းနှင့် ဖိနပ်ချွတ်ခြင်း

ယောရှုမှတ်စာ 5:13 ယောရှု သည် ယေရိခေါ မြို့အနားမှာ ရှိ နေ ခဉ် မြော် ကြည့်၍ ၊ လူ တယောက်သည် ထား ကိုထားအိမ်မှ ထုတ် ကိုင်လျက်၊ ကန်လန် ရပ်နေသည်ကို မြင် လျှင်၊ သူ ထံသို့ သွား ၍ သင် သည်ငါ တို့ဘက်၌နေသောသူလော၊ ငါ တို့ရန်သူ ဘက်၌နေ သောသူလောဟုမေး သော်၊ [H8269 sar ■] (14) ထိုသူက၊ ထိုသူမ ဟုတ်၊ ထာဝရဘုရား ၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး ဖြစ်၍ယခု ငါလာ သည်ဟုဆို ၏။ ယောရှု သည်လည်း မြေ ပေါ် မှာ ပြပ်ဝပ် ကိုးကွယ်လျက်၊ ကိုယ်တော် ကျွန် အား အဘယ်သို့ မိန့် တော်မူမည်နည်းဟု မေး လျှောက်သော်၊ (15) ထာဝရဘုရား ၏ ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး က၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သောအရပ် ကား မြေမြတ် ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှု ပြု လေ၏။

ယောရှုသည် မြေပေါ်မှာဝပ်စောက်လျက် ကိုးကွယ်လေ၏ --> သင့်ခြေနင်းကို ချွတ်လော့။ အကြောင်းမူကား သင်ရပ်နေရာအရပ်သည် သန့်ရှင်းသော အရပ် ဖြစ်၏။

မြင်ကွင်းတူသော်လည်း ရှုထောင့်ကွဲပြားမှု — ဖိနပ်ချွတ်ရန် ပြောခဲ့ရသော လူနှစ်ဦး

ထွက်မြောက်ရာကျမ်း 3:5 ဘုရားသခင်ကလည်း၊ မ ချဉ်း နှင့်။ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သော အရပ် ကား သန့်ရှင်း သော မြေ ဖြစ်သည်ဟူ၍၎င်း၊

သင်၏ခြေနင်းကို ချွတ်လော့။ သင်ရပ်နေသောအရပ်သည် သန့်ရှင်းသောမြေဖြစ်သတည်း။

(ကျွန်ုပ်၏ကိုယ်ပိုင်အတွေးများ- နှစ်ရာနှစ်ရာကြာအကွာအဝေးတွင် ရှိသော လူနှစ်ဦးအား ပေးခဲ့သော အလားတူအမိန့်တော်ကို ဂရုစိုက်ကြည့်ပါ။ စကားလုံးများသည်လည်း နီးစပ်စွာတူညီသည်။ ချုံ့ပြတ်တွင် အမိန့်တော်သည် ကျမ်းစာကျမ်းသားက ထာဝရဘုရားနှင့် ဘုရားသခင်ဟု ခေါ်ဆိုသော အသံမှ လာသည်။ ယေရိခေါမြို့ပြင်တွင် အမိန့်တော်သည် လက်ထဲတွင် စားကိုင်၍ရပ်နေသော လူတစ်ဦးထံမှ လာသည်။ ယေရိခေါမြို့ပြင်ရှိ ဤလူ သည် ယောရှုအား ယောရှု၏မျက်နှာကို မြေပေါ်သို့ လှဲချ၍ ဤလူကို ရှိခိုးစေသည်။ ယေရိခေါမြို့ပြင်ရှိ ဤလူသည် ယောရှုကို ရှိခိုးခြင်းမှ မတားဆီး ပါ။ ထိုအရာကို လူတစ်ဦးက စစ်မှန်သော ဖန်ဆင်းခံ ကောင်းကင်တမန်တစ်ပါးကို ရှိခိုးရန် ကြိုးစားသောအခါ ထိုကောင်းကင်တမန်ပြုသောအရာနှင့် နှိုင်းယှဉ်ကြည့်ပါ။ ကောင်းကင်တမန်က "ငါသည် သင်၏လုပ်ဖော်ဆောင်ဖက် ကျန်ဖြစ်၏" ဟု ဆိုသည် (ဗျာဒိတ်ကျမ်း ၁၉:၁၀)။ ကောင်းကင်တမန် က "ဘုရားသခင်ကို ရှိခိုးလော့" ဟု ဆိုသည် (ဗျာဒိတ်ကျမ်း ၂၂:၉)။ ယောဟန်သည် ကောင်းကင်တမန်ကို နှစ်ကြိမ်ရှိခိုးရန် ကြိုးစားခဲ့သည်။ ကောင်းကင်တမန်သည် ယောဟန်၏ ရှိခိုးမှုကို နှစ်ကြိမ်ငြင်းဆန်ခဲ့သည်။ ယေရိခေါမြို့ပြင်ရှိ ယောရှု၏ ရှိခိုးမှုကို မည်သူမျှ မငြင်းဆန်ခဲ့ပါ။)

B7. ယခု သစ်ကျမ်းစာက အလွန်ရှင်းလင်းသော အရာကို ပြောထားသည်

ရှင်ယောဟန် 1:18 ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။ [G1834 exegeomai ■] [G3439 monogenes ■]

အဘယ်သူမျှ ဘုရားသခင်ကို အဘယ်အခါမျှ မမြင်စဖူး --> တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ဖော်ပြတော်မူ၏။

ရှင်ယောဟန် 5:37 ခမည်းတော် သည်လည်း ငါ့ ဘက်၌ သက်သေခံ တော်မူ၏။ ခမည်းတော် ၏စကား သံတော်ကို သင်တို့သည် မ ကြား ၊ သဏ္ဌာန် တော်ကိုမ မြင် ၊

သင်တို့သည် ကိုယ်တော်၏အသံကို အဘယ်အခါမျှ မကြားဘူးကြ၊ ကိုယ်တော်၏ပုံသဏ္ဌာန်ကိုလည်း မမြင်ဘူးကြ။

တိမောသေ ဩဝါဒစာ ပထမစောင် 6:16 ထိုဘုရားသခင် သည် ထာဝရ ဂုဏ် အသရေ အစွမ်း သတ္တိရှိတော်မူစေသတည်း။ အာမင် ။

အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်း၌ ကျိန်းဝပ်တော်မူ၍ --> အဘယ်သူမျှ မမြင်စဖူး၊ မမြင်နိုင်သော ဘုရားဖြစ်တော်မူ၏။

ယခု သမ္မာကျမ်းစာ၏ အပိုင်းနှစ်ပိုင်းကို ဘေးချင်းယှဉ်ထား၍ အတူတကွ ဖတ်ကြည့်ပါ။

ဓမ္မဟောင်းကျမ်းစာသည် လူများသည် ဤသူကို မြင်ခဲ့ကြသည်၊ ဤသူနှင့်စကားပြောခဲ့ကြသည်၊ ဤသူ့ရှေ့မှောက်တွင် စား သောက်ခဲ့ကြသည်၊ ဤသူနှင့်နပ်စီးလုံးခဲ့ကြသည်၊ ထို့နောက်အသက်ရှင်ကြသည်ဟု ထပ်ခါထပ်ခါဆိုထားသည်။

ဓမ္မသစ်ကျမ်းစာက ခမည်းတော်ဘုရားသခင်ကို မည်သူမျှ တစ်ခါမျှ မမြင်ခဲ့ဘူးကြောင်းနှင့် မည်သူမျှ မမြင်နိုင်ကြောင်းကို အကြိမ်သုံးကြိမ်တိုင်တိုင် ရှင်းလင်းစွာ ဖော်ပြထားသည်။

ထိုဖော်ပြချက်နှစ်ခုစလုံးမှာ မှန်ကန်ပါသည်။ ထို့ကြောင့် ပဋိညာဉ်ဟောင်းကျမ်းတွင် လူတို့မြင်ခဲ့ရသောပုဂ္ဂိုလ်နှင့် လူတို့မမြင်နိုင်ခဲ့သော ခမည်းတော်ဘုရားသည် တစ်ဦးတည်းသောပုဂ္ဂိုလ်မဟုတ်ပါ။ ယောဟန်က မြင်ခဲ့ရသောပုဂ္ဂိုလ်သည် မည်သူဖြစ်သည်ကို ဖော်ပြပါသည်။ မြင်ခဲ့ရသောပုဂ္ဂိုလ်သည် ခမည်းတော်၏ရင်ခွင်တော်၌ရှိသော တစ်ပါးတည်းသောသားတော်ဖြစ်ကြောင်း ယောဟန်ကဆိုပါသည်။ တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ခမည်းတော်ကို မြင်နိုင်သောနေရာသို့ ထုတ်ဆောင်လာခဲ့ကြောင်း ယောဟန်ကဆိုပါသည်။

[တစ်ခုတည်းသောအခန်းငယ်တွင် ဤအရာကို မဆိုထားပါ။ အခန်းငယ်များကို ပေါင်းစပ်ထားခြင်းဖြစ်သည်။]

(ကျွန်ုပ်၏ ကိုယ်ပိုင်အတွေးများ- ဤနေရာတွင် အထူးသတိထား၍ ရှိသားစွာ စဉ်းစားရမည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် လူတစ်ဦးက သမ္မာကျမ်းစာထဲသို့ ထပ်ဖြည့်စတင်နိုင်သော နေရာအတိအကျ ဖြစ်သောကြောင့်ဖြစ်သည်။ တိုက်ရိုက်ဖော်ပြထားသည်မှာ- ဓမ္မဟောင်းကျမ်းစာသားကိုယ်တိုင်က ဤစေလွှတ်ခံရသောသူကို ထာဝရဘုရားနှင့် ဘုရားသခင်ဟု ခေါ်ဆိုထားပြီး၊ ဤစေလွှတ်ခံရသောသူနှင့် တွေ့ဆုံသူများကလည်း ထိုအတိုင်းပင် ပြောဆိုကြသည်။ ထိုအပိုင်းသည် ကောက်ချက်ချမှု မဟုတ်ပါ။ ထိုအပိုင်းသည် စာကြောင်းများက ပြောနေသော အရာပင် ဖြစ်သည်။ အခန်းငယ်များကို ပေါင်းစပ်ခြင်းဖြင့် ရောက်ရှိသော အချက်မှာ- ဤသီးခြားမြင်နိုင်သော ပုဂ္ဂိုလ်သည် တိကျစွာ သားတော်ပင် ဖြစ်သည်ဟူသော အချက်ဖြစ်သည်။ "ကမ္ဘာဦးကျမ်း ၁၆ ရှိ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယေရှုပင်ဖြစ်သည်" ဟု တစ်ခုတည်းသော အခန်းငယ်ကမျှ ဖော်ပြထားခြင်း မရှိပါ။ ဤကောက်ချက်ကို ယောဟန် ၁:၁၈၊ ယောဟန် ၅:၃၇ နှင့် ၁ တိမောသေ ၆:၁၆ တို့ကို ဓမ္မဟောင်းကျမ်းစာမှတ်တမ်းများနှင့် အနီးကပ်တင်ပြပြီး မည်သူ့ကို တွေ့မြင်နေခြင်းဖြစ်သနည်းဟု မေးမြန်းခြင်းဖြင့် ရောက်ရှိထားခြင်းဖြစ်သည်။ ထို့ကြောင့်ပင် တင်ကို ထိုနေရာတွင် ထားရှိထားခြင်းဖြစ်ပြီး၊ တင်သည် ထိုနေရာတွင်ပင် ဆက်လက်ရှိနေပါလိမ့်မည်။)

B8. ထာဝရဘုရားဖြစ်သော တမန်တော်သည် ဓမ္မဟောင်းကျမ်း အဆုံးတွင် ထပ်မံပြင်ဆင်ပေါ်လာသည်

မာလာခီ အနာဂတ္တိကျမ်း 3:1 ကြည့်ရှု လော့။ ငါ သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို ငါ စေလွှတ် မည်။ သင် တို့ရှာ သော သခင် ၊ သင် တို့တောင့်တ သော ပဋိညာဉ် တမန် တော်သည် မိမိ ဗမာန် တော်သို့ ချက်ချင်း လာ လိမ့်မည်။ ကြည့်ရှု လော့။ ထို သခင်လာ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ [H4397 malak ■]

ငါ၏တမန်ကို ငါစေလွှတ်မည် + သူသည် ငါ့ရှေ့မှာ လမ်းကို ပြင်ဆင်လိမ့်မည် --> ထာဝရဘုရားသည် မိမိဗမာန်တော်သို့ ချက်ချင်းကြွလာတော်မူလိမ့်မည်၊ ပဋိညာဉ်တော်တမန်သည် ကြွလာတော်မူလိမ့်မည်။

မတူညီသောအမြင်၊ တူညီသောမြင်ကွင်း — ကတိထားသော တမန်နှင့် အသိအမှတ်ပြုခံရသော တမန်

ရှင်မာကုခရစ်ဝင် 1:2 အနာဂတ္တိ ကျမ်းစာ၌ လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို သင် ရှေ့ ၌ ငါစေလွှတ် ၏။ (3) တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ပြောင့် စေ ကြလော့ဟု လာသည်နှင့်အညီ၊ (4) ယောဟန် သည် တော ၌ ဗတ္တိဇီ ကိုပေးလျက်၊ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာနောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇီ တရားကို ဟော လျက် ပေါ်ထွန်း ၏။

ကြည့်ရှုလော့၊ ငါတမန်ကို သင့်ရှေ့တော်၌ ငါစေလွှတ်၏ --> ထာဝရဘုရား၏ လမ်းခရီးတော်ကို ပြင်ဆင်ကြလော့။

(ကျွန်တော်၏ ကိုယ်ပိုင်အတွေးများ - မာလာခီ ၃:၁ တွင် စေလွှတ်ခံရသူ နှစ်ဦးကို အခန်းငယ်တစ်ခုတည်းထဲတွင် ဖော်ပြထားသည်။ တစ်ဦးသော စေလွှတ်ခံသူသည် လမ်းကို ရှင်းလင်းရန် ရှေ့မှသွားသည်။ အခြားစေလွှတ်ခံသူကို "ထာဝရဘုရား" နှင့် "ပဋိညာဉ်တော်၏ တမန်တော်" ဟု ခေါ်ဆိုထားသည်။ ဤဒုတိယစေလွှတ်ခံသူသည် ထာဝရဘုရား၏ ကိုယ်တော်ကိုယ်တိုင်ဗမာန်တော်သို့ ကြွလာမည်ဖြစ်သည်။ မာကုသည် မာကုခမည်းတော် ပဲဂေလီကျမ်းကို ထိုမာလာခီ ၃:၁ ၏ စာသားကို ကိုးကားလျက် စတင်သည်။ မာကုက လမ်းရှင်းလင်းသူကို ယောဟန်ဟု တောကန္တာရ၌ ဖော်ပြထားသည်။ ထို့ကြောင့် ဒုတိယစေလွှတ်ခံသူကို ထိုအချိန်တွင် မာကုက အမည်မဖော်ပြဘဲ ထားခဲ့သည်။ ဓမ္မဟောင်းကျမ်းသည် ထာဝရဘုရားဖြစ်သော တမန်တော်တစ်ပါးကို စောင့်မျှော်လျက် ပိတ်သိမ်းသည်။ ဓမ္မသစ်ကျမ်းသည် ထိုတမန်တော်ကိုယ်တိုင် ကြွလာသည်ကို ဖော်ပြလျက် ဖွင့်လှစ်သည်။)

ဂ. သားတစ်ဦးတည်းအပေါ်တင်ထားသော ထင်း — တောင်ပေါ်ရှိ အာဗြဟံနှင့် ဣဇာက

C1. ကမ္ဘာဦးကျမ်း 22:2 သင်သည် အလွန်ချစ် သော တ ယောက်တည်း သော သား ဣဇာတ် ကိုယူ ၍ မောရိ ပြည် သို့ သွားလော့။ ငါပြ လတုံသော တောင် ပေါ် မှာ သူ့ ကိုမီးရှို့ ရာ ယဇ်ပြု၍ ပူဇော် လော့ဟု မိန့် တော်မူ၏။ [H3173 yachiyd ■]

သင်ချစ်သောသင်၏သား၊ တစ်ဦးတည်းသောသား ဣဇာတ်ကို ယခုပင်ခေါ်ယူ၍ --> ထိုအရပ်၌ မီးရှို့ရာယဇ်ပူဇော်ခြင်းငှါ ဆက်ကပ်လော့။

C2. ကမ္ဘာဦးကျမ်း 22:6 ထိုအခါ ယဇ် ရှိစရာထင်း ကိုယူ ၍ သား ဣဇာတ် အပေါ် မှာ တင် ပြီးလျှင် ၊ မီး နှင့် ထား ကို မိမိ လက် ၌ ကိုင် လျက် ၊ နှစ် ယောက်အတူ သွား ကြ၏။ [H6086 ets ■]

အာဗြဟံသည် မီးရှို့ရာယဇ်ကောင်၏ထင်းကိုယူ၍ မိမိသားဣဇာတ်အပေါ်၌တင်ထား၏ --> ထိုသူနှစ်ဦးတို့သည် အတူတကွသွားကြ၏။

[illegible]

ရှင်ယောဟန် 3:16 ဘုရားသခင် ဧါသား တောက ယူကြည့် သောသူ အပေါင်း တူသည်။ ပျက်စား ခြင်းသူမ ရောက်၊ ထာဝရ အသက် ကို ရ ခြေခြင်းငှာ ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်း သော သား တော်ကို စွန့် တော်မူသည်တိုင်အောင် လောကီသား ကို ချစ် တော်မူ၏။ [G3439 monogenes ။]

သင်ချစ်သောသားတော် တစ်ဦးတည်းသောသား --> မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏

C7. ဟေဗြဲဩဝါဒစာစောင် 11:17 အာဗြဟံ သည် စုံစမ်း တော်မူခြင်းကို ခံရသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ဣဇာက် ကိုပူဇော် ၏ (18) ဣဇာက် ၌ သာသင် ၏ အမျိုး တည်လိမ့်မည်ဟူသောဖျားဒိတ် တော်မှစ၍ ဂတိ တော်များကို ခံရ သော သူ သည်၊ မိမိ၌ တစ်ယောက်တည်းသောထိုသားကို ပူဇော် ၏ (19) ထိုသူပူဇော်သောအခါသေ ခြင်းမှ ထမြောက် ခြေခြင်းငှာ ၊ ဘုရားသခင် တတ်နိုင် တော်မူသည်ကို သူသည် အောက်မေ့ ၏။ ထိုသား ကို ပုံ စကားအားဖြင့် သေခြင်းထဲက ရ ၏

မိမိ၏ တစ်ပါးတည်းသော သားတော်ကို ပူဇော်လေ၏ --> ဘုရားသခင်သည် သေခြင်းမှပင် ထမြောက်စေနိုင်တော်မူသည်ဟု ထင်မှတ်လျက်
(ကျွန်ုပ်၏ကိုယ်ပိုင်အတွေးများ - ဟေဗြဲစာကျမ်းရေးသူသည် ဣဇာက်အတွက်သုံးသောဂရိစကားလုံးကို ယောဟန်က ယေရှုအတွက်သုံးသည်။ ထို စကားလုံးမှာ "တစ်ပါးတည်းသော" monogenes (G3439) ဖြစ်သည်။ တောင်ပေါ်သို့တက်ရာလမ်းတွင် အာဗြဟံအဘယ်သူစဉ်းစားနေသည်ကို ဟေဗြဲစာကျမ်းရေးသူက ကျွန်ုပ်တို့ကိုပြောပြသည်။ ဘုရားသခင်သည် ထိုသူငယ်ကိုသေခြင်းမှထမြောက်စေနိုင်သည်ဟု အာဗြဟံစဉ်းစားနေခဲ့သည်။ အာဗြဟံက တောင်ခြေရှိလူငယ်များအား "ငါနှင့်သူငယ်သည် အထံသို့သွား၍ ကိုးကွယ်ပြီးမှ သင်တို့ရှိရာသို့ ပြန်လာမည်" ဟုပြောခဲ့သည်။ အာဗြဟံ သည် ဣဇာက်နှင့်အတူ တောင်ပေါ်မှပြန်လျှောက်လာမည်ဟု မျှော်လင့်ခဲ့သည်။ ဟေဗြဲစာကျမ်းရေးသူက အာဗြဟံသည် ဣဇာက်ကို "ပုံဆောင်ချက် အားဖြင့်" ပြန်ရရှိခဲ့သည်ဟုဆိုသည်။ ဤနေရာတွင် ပုံဆောင်ချက်ဆိုသည်မှာ ပုံရိပ် သို့မဟုတ် သင်္ကေတကိုဆိုလိုသည်။ ပညတ်တော်ချမှတ်ပြီးနောက် သုံးရက်အကြာတွင် သေသကဲ့သို့ဖြစ်ခဲ့သော သားသည် အသက်ရှင်၍ပြန်လာခဲ့သည်။)

နေရာနှင့်ပတ်သက်သည့် မှတ်ချက် — ကျမ်းချက်များက တိုက်ရိုက်မဆိုသော်လည်း အထောက်အကူပြုသည့် မှတ်ချက်

ရာဇဝင်ချုပ်ဒုတိယစောင် 3:1 -

ရှောလမုန်သည် ယေရှုရှလင်မြို့ ဂေရိဇိမ်တောင်တွင် ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်စတင်လေ၏။

[တစ်ခုတည်းသောအခန်းငယ်တွင် ဤအရာကို မဆိုထားပါ — အခန်းငယ်များကို ပေါင်းစပ်ထားခြင်းဖြစ်သည်]

(ကျွန်ုပ်၏ ကိုယ်ပိုင်အတွေးများ- ကမ္ဘာဦးကျမ်း ၂၂:၂ တွင် ဘုရားသခင်သည် အာဗြဟံကို စေလွှတ်တော်မူသော အရပ်ကို မောရိပြည်ဟု အမည်တွင် ကြောင်း ဖော်ပြထားသည်။ ၂ ရာဇဝင်ချုပ်ကျမ်း ၃:၁ တွင် ရှောလမုန်ဘုရင် ဗိမာန်တော်ကို တည်ဆောက်သော အရပ်ကို ယေရှုရှလင်မြို့ရှိ မောရိ တောင်ဟု အမည်တွင်ကြောင်း ဖော်ပြထားသည်။ ဤသို့ဖြင့် ဣဇာက်ကို ယဇ်ပူဇော်ရန် အနီးကပ်ရောက်ခဲ့သော တောင်နှင့် နောင်လာမည့် ဗိမာန်တော် ယဇ်ပူဇော်မှုများ၏ တောင်တို့သည် တူညီသော အမည်ကို ခံစားကြသည်။ ယေရှုရှလင်မြို့သည် စစ်သားများက ယေရှုကို မြို့ရိုးအပြင်ဘက်တွင် လက်ဝါးကပ်တိုင်တင်ခဲ့သည့် မြို့ကိုပင် ဖြစ်သည်။ ကျမ်းစာများ ဖော်ပြသည့်အတိုင်းသာ ဖော်ပြပါ။ ဂေါလဂေါသ ကျောက်တုံးသည် မောရိတောင်နှင့် တူညီသော ကျောက်တုံးဖြစ်သည်ဟု ကျမ်းစာများက မဆိုပါ။ ကျမ်းစာများက တူညီသော အမည်၊ တူညီသော တောင်စဉ်တန်း၊ တူညီသော မြို့ကိုမူ ဆို ထားသည်။ အာဗြဟံ၏ ကိုယ်တိုင် စကားများမှာ "ထာဝရဘုရား၏ တောင်တော်ပေါ်တွင် ပေါ်ထွန်းလိမ့်မည်" ဟူ၍ ဖြစ်သည်။ အာဗြဟံသည် ထို စကားများကို အနာဂတ်ကာလဖြင့် မိန့်ဆိုခဲ့သည်။)

ပိတ်ဆို့ချက်

ရှင်ယောဟန် 8:56 သင် တို့အဘ အာဗြဟံ သည် ငါ ကြွလာမည့်အချိန် ကာလကို မြော်မြင် ခြင်းငှာ အလွန်အလိုရှိ ၏။ မြင် ရ သောအခါ ဝမ်းမြောက် ခြင်းသို့ရောက်သည် ဟု မိန့် တော်မူ၏။ (57) ယုဒ လူတို့ကလည်း၊ သင်၏အသက်သည် အနှစ် ငါးဆယ် မျှ မ ရှိ ဘဲလျက် သင်သည် အာဗြဟံ ကို မြင် လေပြီတကားဟု ဆို ကြ၏။ (58) ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ အာ ဗြဟံ မ ဖြစ် မီငါ ဖြစ် ၏ ဟု မိန့် တော်မူ၏။ (59) ထိုအခါ ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။ ယေရှု သည် တိမ်းရှောင် ၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင်မိမိ၏ တော်မှ ထွက်ကြွ တော်မူ၏။

အာဗြဟံမပေါ်မီ ငါရှိသည် --> ထိုအခါ သူတို့သည် ကျောက်ခဲများကို ကောက်၍ ကိုယ်တော်ကို ပစ်ရန် လုပ်ကြံကြ၏။

(ကျွန်ုပ်၏ကိုယ်ပိုင်အတွေးများ- ဤမြင်ကွင်းနှစ်ခုကို အနီးအနားထား၍ ခြားနားချက်ကို သင်ခန်းစာအဖြစ်ခံယူပါ။ ချုံ့နွယ်ရင်း၌ မီးထဲမှအသံက ငါ ဖြစ်၏ ဟုမိန့်တော်မူ၏။ မောရှေသည် ချုံ့နွယ်ရင်း၌ မျက်နှာကိုဖုံးအုပ်၏။ ဗိမာန်တော်၌ လူအုပ်ရှေ့မှာရပ်နေသော လူတစ်ဦးက ငါဖြစ်၏ ဟုမိန့် ဆို၏။ လူအုပ်သည် ကျောက်ခဲများကို ကောက်ယူ၏။ ယေရှုပြောသောစကားကို လူအုပ်သည် နားလည်မှုမရှိခြင်း မရှိချေ။ လူအုပ်သည် ယေရှု၏စကားကို အတိအကျ နားလည်ခဲ့၏။ လူအုပ်သည် ယေရှု၏စကားများကို ကျောက်ခဲနှင့် ပစ်သတ်ထိုက်သည်ဟု စိရင်ခဲ့၏။ ယေရှုက "အာဗြ ဟံမရှိမီ ငါရှိခဲ့၏" ဟု မမိန့်ဆိုခဲ့ကြောင်းကိုလည်း သတိပြုပါ။ ယေရှုက ငါဖြစ်၏ ဟု မိန့်တော်မူခဲ့၏။)

လက်တွေ့ကျင့်စာမေးပွဲ

ကမ္ဘာဦးကျမ်း ၁:၂၆ — ဘုရားသခင်ကလည်း၊ ငါတို့၏ပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းကြစို့ဟု မိန့်တော်မူ၏။

က) ငါတို့နှင့်တူသော ပုံသဏ္ဌာန်အတိုင်း

ခ) ကြည့်ရှုလော့၊ အလွန်ကောင်းမွန်၏

၁ ၀ ၁ ၁ ၁ ၁

ဂ) ဘုရားသခင်၏ပုသဏ္ဌာနတောနှင့်အည သူ့ကုဖနဆင်းတောမူ၏

2. Genesis 16:13 — And she called the name of the LORD that spake unto her:

- a) ဘုရားသခင်သည် ငါ့ကိုမြင်တော်မူ၏
- ခ) ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင် တွေ့မြင်ပြီ
- င) ဤအရပ်၌ ကျွန်တော်ရှိပါသည်။ ကျွန်တော်ကို စလွှတ်တော်မူပါ

3. ထွက်မြောက်ရာ 3:14 — ဘုရားသခင်သည် မောရှေအား မိန့်တော်မူသည်ကား —

- က) ငါသည် သင့်အဖ၏ ဘုရားသခင်ဖြစ်တော်မူ၏
- ခ) ငါဖြစ်သည်အတိုင်း ငါဖြစ်၏
- င) ငါသည် ထာဝရဘုရားဖြစ်၍ အခြားတစ်ပါးမျှ မရှိ

4. John 8:58 — Jesus said unto them, Verily, verily, I say unto you:

- a) သင်၏အဖ အာဗြဟံသည် ငါ့နေ့ကို မြင်ရသောကြောင့် ဝမ်းမြောက်ခဲ့၏
- ခ) အာဗြဟံမပေါ်မီ ငါရှိသတည်း
- င) အဘယ်သူမျှ ဘုရားသခင်ကို အဘယ်အခါမျှ မမြင်စဖူးသေး

5. Judges 13:22 — And Manoah said unto his wife, We shall surely die:

- က) အကြောင်းမူကား ငါသည်နှုတ်ခမ်းမစင်ကြယ်သောသူဖြစ်၏
- ခ) အကြောင်းမူကား၊ သင်ရပ်နေသော အရပ်သည် သန့်ရှင်းသော မြေဖြစ်သတည်း
- င) ငါတို့သည် ဘုရားသခင်ကို မြင်ရသောကြောင့်

6. Joshua 5:15 — And the captain of the LORD'S host said unto Joshua:

- က) သင့်ခြေနှင်းကို ချွတ်လော့
- ခ) သင်သည် ငါတို့ဘက်၌ ရှိသလော၊ သို့မဟုတ် ငါတို့ရန်သူများဘက်၌ ရှိသလော?
- င) သင့်သခင်မထံသို့ ပြန်သွားလော့

7. Genesis 22:8 — God will provide himself a lamb for a burnt offering:

- a) ရှိ မိမိသား ကျွန်ုပ်တို့အပေါ်၌တင်လေ၏
- ခ) ထိုသို့ သူတို့နှစ်ဦးစလုံး အတူတကွသွားကြ၏
- င) မီးနှင့်ထင်းကိုကြည့်လော့

အဖြေချက်များ: 1-a, 2-a, 3-b, 4-b, 5-c, 6-a, 7-b

ဤသင်ခန်းစာ မည်သို့ခွဲခြားထားသည်

အရိပ်တစ်ခုသည် အလင်းကို မည်သို့ညွှန်ပြသည်ကို ကြည့်ပါ- ကုဇာတ်၏ကျောပေါ်တွင်တင်ထားသောထင်း (ကမ္ဘာဦးကျမ်း ၂၂:၆) နှင့် သားတော်၏ကျောပေါ်တွင်တင်ထားသောလက်ဝှေ့တိုင် (ယောဟန် ၁၉:၁၇)။ အရိပ်သည် တောင်ပေါ်တွင် ပေါ်လာခဲ့သည်။ ကိုယ်ခန္ဓာတော်မူကား မြို့ပြင်၌ ပေါ်လာခဲ့သည်။

--> ဘေးလမ်းကြောင်း- ကမ္ဘာဦးကျမ်း ၁:၂၆ ပါ "ငါတို့" နှင့် "ငါတို့၏" ဟူသောစကားလုံးများကို တရားဟောရာကျမ်း ၆:၄ ပါ "ထာဝရဘုရားတစ်ပါးတည်း" ဟူသောစကားနှင့်တွဲ၍ဆင်ခြင်လျှင် ဘုရားသခင်ဆိုင်ရာ အပြည့်အစုံလေ့လာမှုသို့ ဖွင့်ပေးပါသည်။ ဘုရားသခင်ဆိုသည်မှာ ဘုရားသခင်တစ်ဆူတည်းဖြစ်ပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့ကို ကျမ်းစာတစ်လျှောက်လုံးတွင် ကွဲပြားသော ပုဂ္ဂိုလ်များအဖြစ် အမည်တပ်ထားပါသည်။ ဤလေ့လာမှုသည် ထိုအပြည့်အစုံလေ့လာမှု၏ အစွန်းကိုသာ တုံ့ထိခဲ့ခြင်း ဖြစ်ပါသည်။

ဖြစ်နိုင်ချေရှိသော များသောအားဖြင့်- ကမ္ဘာဦးကျမ်း အခန်းကြီး ၃၂ တွင် ယာကုပ်သည် သူနှင့်နုပန်းလုံနေသောသူအား ထိုသူ၏ကိုယ်ပိုင်နာမည်ကို မေးမြန်းခဲ့သော်လည်း ငြင်းဆိုခြင်းခံခဲ့ရသည် (ကမ္ဘာဦးကျမ်း ၃၂:၂၉)။ မာနော်သည် ထာဝရဘုရား၏ကောင်းကင်တမန်အား ကောင်းကင်တမန်၏ကိုယ်ပိုင်နာမည်ကို မေးမြန်းခဲ့ရာ ထိုနာမည်မှာ ပလီ (H6383) ဖြစ်ပြီး၊ သိနိုင်ရန်အလွန်အံ့ဖွယ်ကြီးလွန်းသည်ဟု ပြောကြားခြင်းခံရသည် (တရားသူကြီးမှတ်စာ ၁၃:၁၈)။ ထို့နောက် ဟေရှာယက ငါတို့အတွက်ဖွားမြင်သောသူငယ်ကို ထူးမြတ်သူ၊ ပယ်လေ (H6382) ဟု ခေါ်ဝေါ်ရမည်ဟု ဆိုသည်။ ထိုစကားလုံးသည် တူညီသောအမြစ်မှလာသည် (ဟေရှာယ ၉:၆)။ ဓမ္မဟောင်းကျမ်းတွင် ထိမ်ဝှက်ထားသောနာမည်သည် ကလေးငယ်တစ်ဦးအပေါ် ကြွေးကြော်ထုတ်ဖော်ခြင်းခံရသည်။ သမ္မာကျမ်းစာ၏အဆုံးတွင် ကောင်းကင်မှစီး၍ကြွလာသော ယေရှုသည် မိမိတစ်ပါးတည်းမှတစ်ပါး အဘယ်သူမျှမသိသောနာမည်တစ်ခုကို ဆက်လက်ပိုင်ဆိုင်နေဆဲဖြစ်သည် (ဗျာဒိတ်ကျမ်း ၁၉:၁၂)။ ထိုနာမည်ကို ပေးအပ်ထားပြီးဖြစ်သော်လည်း ထိုနာမည်သည် ဤသင်ခန်းစာက ဖော်ပြခဲ့သည်ထက် ပို၍နက်နဲလှသေးသည်။

ဂရိသော့ချက်စကားများ

“တစ်ပါးတည်းဖွားမြင်တော်မူသောသား” — G3439 monogenes — တစ်ဦးတည်းဖွားမြင်သော; တစ်မူထူးသော; မိမိအမျိုးအစား၌ တစ်ခုတည်းသော

Monogenes ကို သားတောနှင့် ပတသက၍ သုံးထားသည်။ ဟေဗြ ၁၁:၁၇ တွင် Monogenes ကို ကွဲဇာကနှင့် ပတသက၍လည်း သုံးထားသည်။

“**ကြေညာသည်**” — **G1834 exegeomai** — ထုတ်ဆောင်ခြင်း၊ ခေါ်ထုတ်ခြင်း၊ အသေးစိတ်ပြောပြခြင်း၊ ထင်ရှားစေခြင်း၊ ဘုရားသခင်ကို အဘယ်သူမျှ တွေ့မြင်ဘူးသည်မရှိချေ။ တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစွာမြင်နိုင်သည့်နေရာသို့ ခေါ်ဆောင်ထုတ်ဖော်ပြသတော်မူ၏။

ဟေဗြသော့ချက်စကားများ

“**ကောင်းကင်တမန် / တမန်တော်**” — **H4397 malak** — စေလွှတ်ခံရသူ၊ တမန်၊ ကောင်းကင်တမန် ဤစကားလုံးသည် သဘာဝကိုမဟုတ်ဘဲ တာဝန်တစ်ခုကို ဖော်ပြသည်။ ဤစကားလုံးကို လူများနှင့်ပတ်သက်၍ သုံးသည်။ ဤစကားလုံးကို ပရောဖက်များနှင့်ပတ်သက်၍ သုံးသည်။ ဤစကားလုံးကို ကောင်းကင်သားများနှင့်ပတ်သက်၍ သုံးသည်။ ဤစကားလုံးတစ်ခုတည်းသည် စေလွှတ်ခံရသောသူသည် မည်သည့်အရာဖြစ်သည်ကို ဘယ်တော့မှ မပြောပါ။ ဤစကားလုံးတစ်ခုတည်းသည် လူတစ်ဦးကို စေလွှတ်ခံရကြောင်းကိုသာ ပြောသည်။ ကျန်ရှိသောအရာများကို ပတ်ဝန်းကျင်ကျမ်းစာသားက ပြောပြရမည်။ ဤအကြောင်းအရာများတွင် ပတ်ဝန်းကျင်ကျမ်းစာသားက ကျန်ရှိသောအရာများကို အမှန်ပင် ပြောပြသည်။

“**ဘုရားသခင်**” — **H430 elohim** — ဘုရားသခင်၊ ဘုရားများ၊ စစ်မှန်သောဘုရား ဇလိုဟိမ် (Elohim) သည် အများကိန်းပုံစံဖြစ်သည်။ ဇလိုဟိမ်ကို တစ်ပါးတည်းသောဘုရားသခင်အတွက် အနည်းကိန်းကြိယာများနှင့်အတူ ထပ်ခါထပ်ခါအသုံးပြုထားသည်။ ဤစကားလုံးကိုယ်တိုင်ကပင် ဤလေ့လာမှုစစ်ဆေးနေသော ပြည့်စုံခြင်းကို သယ်ဆောင်ထားသည်။

“**တစ်**” — **H259 echad** — တစ်ခုတည်း၊ ခဦးလုံးသော၊ ပထမ Echad ဟူသည် “ငါတို့ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏” ဟူသောစကားထဲတွင်ပါသော စကားလုံးဖြစ်သည်။ Echad ဟူသည် ညွှန်နှိုက်ကို တစ်ရက်ဟူ၍ခေါ်ဆိုရာတွင် အသုံးပြုသော စကားလုံးတစ်ခုတည်းဖြစ်သည်။ Echad ဟူသည် လင်နှင့်မယားနှစ်ယောက် တစ်သားတစ်လုံးတည်းဖြစ်လာရာတွင် အသုံးပြုသော စကားလုံးတစ်ခုတည်းဖြစ်သည်။

“**တစ်ဦးတည်းသောသား**” — **H3173 yachiyd** — တစ်ခုတည်း၊ တစ်ဦးတည်း၊ တစ်ကိုယ်တည်း၊ ချစ်လှစွာသောသူ ကမ္ဘာဦးကျမ်း အခန်းကြီး ၂၂ တွင် ကွဲဇာကို “သင်၏တစ်ဦးတည်းသောသား” ဟူ၍ သုံးကြိမ်ခွဲခြားလျက်ခေါ်ဆိုထား၏။ ယာခိစ် (Yachiyd) ဆိုသည်မှာ တစ်ဦးတည်း၊ တစ်ခုတည်းရှိသောအရာကို ဆိုလိုသည်။

“**သစ်ပင်**” — **H6086 ets** — သစ်ပင်၊ သစ်သား၊ သစ်ကချေသား၊ ပျဉ်ပြား၊ တုတ် Ets ဟူသည် ဟေဗြဘာသာစကား၏ စကားလုံးတစ်လုံးဖြစ်ပြီး အသက်ရှင်သော သစ်ပင်နှင့် ခုတ်ထားသော သစ်သားနှစ်မျိုးလုံးကို ဆိုလိုသည်။ Ets ဆိုသည်မှာ အာဗြဟံသည် ကွဲဇာကိုအပေါ် တင်ထားသော သစ်သား၏ စကားလုံးဖြစ်သည်။

“**ပိလိယ / အံ့ဗွယ်သော**” — **H6383 piliy** — အံ့ဩဖွယ်ကောင်းသော၊ သိနိုင်ရန်အလွန်အံ့ဩဖွယ်ကောင်းသော ပိလိယ (Piliy) သည် ဗျာဒိတ်တော်ကောင်၏ ကိုယ်ပိုင်နာမည်ကို ဖော်ပြရန် ထာဝရဘုရား၏ ကောင်းကင်တမန်က မာနော်ဟအား ပေးအပ်သောစကားလုံးဖြစ်သည်။ ပိလိယ (Piliy) သည် ဟေဗြာ ၉:၆ ပါ ပေလေ (pele) ဟူသော နာမည်နှင့် တူညီသော အမြစ်စကားလုံးမှ ဆင်းသက်လာသည်။

“**ဗိုလ်ချုပ် / မင်းသား**” — **H8269 sar** — ခေါင်းဆောင်တစ်ဦး၊ အကြီးအကဲ၊ တပ်မှူး၊ မင်းသား၊ အုပ်ချုပ်သူ စာရ် (Sar) သည် ယေရိခေါမြို့အပြင်ဘက်တွင် ထုတ်ထားသော ဓားကိုင်ဆောင်သူယောကျ်ားက ရည်ညွှန်းသောဘွဲ့အမည်ဖြစ်သည်။

“**ငါဖြစ်၏**” — **H1961 hayah** — ရှိခြင်း၊ တည်ရှိခြင်း၊ ဖြစ်လာခြင်း ဟာယာသည် မီးလောင်နေသောချုံပုတ်တွင် ပါရှိသော “ငါဖြစ်သည်အတိုင်း ငါဖြစ်၏” ဟူသော စကားစု၏ အခြေခံ အမြစ်စကားလုံး ဖြစ်သည်။

SOURCES & CREDITS

Scripture: Judson Burmese Bible (Public Domain) — a redistributable edition, looked up exactly and never machine-translated.

Alternate chapter/verse numbering reconciled with STEP Bible TVTMS (CC BY 4.0).

Strong's numbering & original-language data: OpenScriptures Hebrew Bible (CC BY 4.0); STEP Bible.org — TAHOT/TAGNT/TBESH/TBESG (CC BY 4.0); Robinson-Pierpont Byzantine Majority Text (Public Domain); Strong's dictionary, 1890 (Public Domain).

Typography: Google Noto fonts (SIL Open Font License 1.1).

© SEE MORE JESUS · wanttoseemore.com — shared under Creative Commons Attribution 4.0 (CC BY 4.0).